



တနင်္လာနေ့	အင်္ဂါနေ့	ဗုဒ္ဓဟူးနေ့	ကြာသပတေးနေ့	သောကြာနေ့
နေ့စဉ်နေ့လည်စာအတွက် ရွေးချယ်နိုင်သည့် စားစရာများ				
ထောပတ်မြေပဲနှင့် ဂျယ်လီ အအသားညှပ်ပေါင်မုန့် ကြက်သားအစပ် အသားညှပ်ပေါင်မုန့်	ထောပတ်မြေပဲနှင့် ဂျယ်လီ အအသားညှပ်ပေါင်မုန့် ကြက်တောင်ပံကြော် ကြက်ဆင်သား Ranch အထုပ်	ထောပတ်မြေပဲနှင့် ဂျယ်လီ အသားညှပ်ပေါင်မုန့် ကြက်သားအစပ် အသားညှပ်ပေါင်မုန့်	ထောပတ်မြေပဲနှင့် ဂျယ်လီ အအသားညှပ်ပေါင်မုန့် ကြက်တောင်ပံကြော် ကြက်ဆင်သား Ranch အထုပ်	ထောပတ်မြေပဲနှင့် ဂျယ်လီ အအသားညှပ်ပေါင်မုန့် ကြက်သားအစပ် အသားညှပ်ပေါင်မုန့်
21 ဩဂုတ် ပထမဆုံးနေ့	22	23	24	25
<ul style="list-style-type: none"> ★ ကင်္ဂါတက်ကံထားသော ဟင်းခွဲ ★ ဖိလက်စတာထမင်းထုပ် စပိန်ပဲတောင့်များ သခွားကွင်းများ 	<ul style="list-style-type: none"> ★ ကြက်သားရုံးပတီသီးစွပ်ပြုတ် ခေါက်ဆွဲအခေါင်းပွနှင့် ချိပ်ဟင်းခွဲ မုန့်လာဥနီ အသေးများ ပန်းဂေါ်ဖီစိမ်း 	<ul style="list-style-type: none"> ★ အဆာသွပ်ထားသော ဂျုံမှုန့်ညှပ်အပြား ★ အသီးအရွက်သွပ်ထားသော ဂျုံမှုန့်ညှပ်အပြား ကြက်သွန်ဖြူ၊ ထောပတ်တို့ဖြင့်ပြုလုပ်ထားသည့် ပေါင်မုန့်မီးကင် ☺ မြွေထွက်အရွက်များ ပဲတောင့်စိမ်း 	<ul style="list-style-type: none"> ★ ဆန်လုံးညှပ်နှင့် ကြက်သား ★ မက္ကဆီကန် ရာပါဟီ နှင့် အရအရွက်သုပ် ပဲသီးစိမ်းတောင့်များ မုန့်လာဥနီ အသေးများ 	<ul style="list-style-type: none"> ★ ကြက်သားမုန့်လိပ် ★ အသီးအရွက်မုန့်လိပ် ပြောင်းဖူး နံနံပင်ဖိုးများ
28	29	30	31	1 စက်တင်ဘာ
<ul style="list-style-type: none"> ★ အမဲသားချိပ် နာချိုမှုန့် ★ ပေါင်မုန့်လုံးနှင့် ကြက်သားသုပ် ☺ Fiesta ပဲသုပ် သခွားသီးအစပ်ဟင်းချို 	<ul style="list-style-type: none"> ★ အယ်လ်ဖရာဒို ကြက်သားအီတလီခေါက်ဆွဲ ★ အယ်လ်ဖရာဒို အီတလီခေါက်ဆွဲ ကြက်သွန်ဖြူ၊ ထောပတ်တို့ဖြင့်ပြုလုပ်ထားသည့် ပေါင်မုန့်မီးကင် ☺ မုန့်လာဥနီ အသေးများ အစိမ်းရောင် အီတလီပဲတောင့်များ 	<ul style="list-style-type: none"> ★ အမဲသားကြက်သွန်၊ ခရမ်းချဉ်သီး အအသားညှပ်ပေါင်မုန့် ဆန်လုံးညှပ်နှင့် ပဲသီး ကန်စွန်းညှပ်အရသာမုန့်ကြက်များ သုံးရောင်ပါ ဂေါ်ဖီလက်သုတ် 	<ul style="list-style-type: none"> ★ တာကိုမုန့်ကြပ် အသီးအရွက် တာကိုမုန့်ကြပ် စပိန်ထမင်း ပြောင်းဖူး ပန်းဂေါ်ဖီစိမ်း 	<ul style="list-style-type: none"> ★ ကြိုက်ထားသော အသားဖြင့် လလုပ်ထားသည့် ဝီဇာ ☺ ★ ချိပ်ဖီဇာ ☺ နံနံပင်ဖိုးများ မြွေထွက်အရွက်များ



အောက်ပါအမျိုးအစားများထဲမှ အအနည်းဆုံး ဝီဇာအမျိုးအစားနှစ်မျိုး နေ့စဉ် ကျွေးပါသည်။

ချိန် ဝက်သားပြား

ခရုတ်ပွတောင့်ပီဇာ

အုရောင်း

ဆော့စ်သုတ်ထားသော ကြက်သား

မို့နှင့်အရွက်

ခရုတ်ကောင်း

ကျွန်ုပ်တို့၏ DPS/BlackJack ဝီဇာသည် အဆီနည်းသောချိပ်နှင့် နီနီဖြင့် ပြုလုပ်ထားသော အထအထူး ပြင်ဆင်ထားသည့် ဝီဇာဖြစ်သည်။

စားသောက်ဖွယ်စားစားများသည် ပြောဟင်းလဲနိုင်ပါသည်။



ENTRÉE အသုပ်

ကြက်သားသုပ်

ကြက်သားအတုံးသုပ်

ကြက်ဆင်သားစဗိုမူးချက်

အရွက်သုပ်

ဒိန်ချဉ်ဘူး

စွပ်ပြုတ်နှင့်တွဲစားရသောပေါင်မုန့်ကြော်၊ ညှပ်ပေါင်မုန့်လုံး၊ ကြက်သွန်ဖြူ၊ ထောပတ်တို့ဖြင့်ပြုလုပ်ထားသည့် ပေါင်မုန့်၊ ဂရုတ်ဟုတ် ပေါင်မုန့်ပိုင်း ဖြင့် ကျွေးမွေးသည်

အသားညှပ်ပေါင်မုန့် စာရင်း

ဟမ်ဘာဂါ

ချိပ်ဘာဂါ

ကြက်သား

ကြက်သားအစပ်

ကန်စွန်းညှပ် သို့မဟုတ် အားလူးရောင် ငါးကြော်ထဲမှ ကျွန်ုပ်တို့ ရွေးချယ်မှုဖြင့် ကျွေးမွေးသည်



အသုပ်အစုံရရှိနိုင်သော သာစပိုင်

လတ်ဆတ်သော၊ ဆီသွပ်ထားသော၊ ခဲခဲထားသော အအသီးများနှင့်အရွက် များစွာကို နေ့စဉ်ရရှိနိုင်ပါသည်။ ပြည်တွင်းဖြစ်အပ်အမျိုးအစားများကို ရရှိသည့်အချိန်တိုင်း အမြဲတမ်းအသုံးပြုပါသည်။

ကျောင်းသား အားလုံးအတွက် အခမဲ့ မနက်စာ။



အသားညှပ်ပေါင်မုန့်များ

မြေပဲထောပတ်နှင့် ဂျယ်လီ သို့မဟုတ် ပျားရည်

ချိပ်ပါသော

အသင့်စားကြက်ဆင်သား

ကြက်ဥသုပ်

တူနာငါးသုပ်

ထုပ်ပိုးအစားအသောက်များ

ကြက်သားအစပ်

အသီးအရွက်များ

လတ်ဆတ်သောအသီးများဖြင့် ပြုလုပ်ထားပါသည်။

ဤအဖွဲ့အစည်းသည် တူညီသောအခွင့်အရေးထောက်ပံ့သည့် အဖွဲ့အစည်းဖြစ်သည်